

RESIDENT EVIL

အမ်ဘရဲလားလျှို့ဝှက်စီမံကိန်း



ကျော်မျိုးနိုင် (မြန်မာပြန်)

(CHAPTER -1)

နိဒါန်း

လက်သံဟမ်ဝီခ်လီ၊ ဇွန်လ ၂ရက်၊ ၁၉၉၈ ခုနှစ်

ရက်ကွန်းစီးတီးတွင် သဘာဝလွန် လူသတ်မှုများ ဖြစ်ပွားခြင်း

အသက် ၄၂ နှစ်အရွယ် အန်နာမိတာဒီ၏ တစ်စစီပုံပျက်နေသည့် အလောင်း အပိုင်းအစများကို ယမန်နေ့ နှောင်းပိုင်းက ရက်ကွန်းစီးတီး အနောက်မြောက်ဘက်ရှိ သူမ၏ နေအိမ်နှင့် မလှမ်းမကမ်းတွင် စွန့်ပစ်ထားသည် ကို ရှာဖွေတွေ့ရှိခဲ့သည်။ ။

သူမမှာ ပြီးခဲ့သောလက ဗစ်တိုရီရေကန်ခရိုင် အနီးတွင် တွေ့ရှိခဲ့သော "အသားစား လူသတ်ကောင်များ" ၏ လေးဦးမြောက် သားကောင် ဖြစ်သွားပုံရသည် ဟု ယူဆနိုင်စရာ အကြောင်းအရင်းများ ရှိနေခဲ့သည်။ ။

မိတာဒီ၏ အလောင်းမှာ တစ်ဝက်တစ်ပျက် အစားခံထားရခြင်း လူသွားဖြင့် ကိုက်ဖြတ်ထားပုံ ပေါ်သော သွားရာများ တွေ့ရှိရခြင်း စသည့် အထောက်အထားများမှာ မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူသတ်မှုများမှ အလောင်းများ ၏ သေမှုသေခင်း အစီအရင်ခံစာများ နှင့် ကိုက်ညီလျက် ရှိနေသည်။ ။

ယမန်နေ့ည ကိုးနာရီခန့်တွင် အပြေးလေ့ကျင့်ခန်း ပြုလုပ်နေသူနှစ်

ဦးမှ မစ္စမီတာဒီ၏ အလောင်းကို တွေ့ရှိခဲ့ပြီးသည့် နောက် မကြာခင်မှာ ပင် ရဲချုပ် အိုင်းယွန်းစ်က ရက်ကွန်းရဲတပ်ဖွဲ့ (RPD) ၌ ဤကဲ့သို့ အလွန် စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုများကို ကျူးလွန်နေသော တရားခံအား ဖမ်းဆီးနိုင်အောင် ကြိုးကြိုးစားစား တာဝန် ထမ်းဆောင်ကြဖို့ အထူး တောင်းဆိုမှု တစ်ရပ်ကို အတိုချုပ် ထုတ်ပြန် ကြေညာခဲ့သည်။ ။ လက်ရှိ တွင် ရဲချုပ်သည် ရက်ကွန်းမြို့နေ ပြည်သူများ အတွက် ပိုမိုထိရောက်သည့် ကာကွယ်ရေး အစီအမံများ ချမှတ်နိုင်ရန် အတွက် မြို့တော် အာဏာပိုင်များ နှင့် ဆွေးနွေး တိုင်ပင်လျက် ရှိသည်။ ။

"အသားစား လူသတ်ကောင်များ " ၏ ကြောက်မက်ဖွယ်ရာ အလွန် အကြူး သတ်ဖြတ်မှုနှင့် ဆက်စပ်၍ လွန်ခဲ့သော ရက်သတ္တပတ် အချို့က လည်း အခြားလူသုံးဦးမှာ ရက်ကွန်း တောအုပ်ထဲတွင် သတ္တဝါ တိုက်ခိုက်မှုဟု ယူဆရသော တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။ ။

ကပ်ဆိုက်သကဲ့သို့ လျှို့ဝှက် ဆန်းကြယ်သော သေဆုံးမှုများမှာ ခုနစ် ဦးထိ ဖြစ်လာ...

ရက်ကွန်းတိုင်းမ်၊ ဇွန်လ ၂၂ ရက်၊ ၁၉၉၈ ခုနှစ်

ရက်ကွန်းစီးတီးမှ ထိတ်လန့်ဖွယ် အဖြစ်အပျက်
နောက်ထပ် သတ်ဖြတ်ခံရသူများ

လူငယ်စုံတွဲ၏ အလောင်းများအား တွေ့ရှိ

ယခုနှစ်၏ မေလလယ်ခန့် ကတည်းကပင် မြို့တော်အား ခြိမ်းခြောက်လာခဲ့သည့် အကြမ်းဖက် ဖြစ်ရပ်များ ကြီးစိုးနေမှုအတွင်း ရှစ်ယောက်မြောက်နှင့် ကိုးယောက်မြောက် သားကောင်များ ဖြစ်လာခဲ့သည့် ဒင်းနီရုချ်နှင့် ခရစ္စတိုဖာစမစ် တို့ ၏ ရုပ်အလောင်းများအား တနင်္ဂနွေနေ့မနက် အစောပိုင်းက ဗစ်တိုရီပန်းခြံထဲတွင် တွေ့ရှိခဲ့သည်။ ။

သတ်ဖြတ်ခံရသူ နှစ်ဦးစလုံးမှာ အသက် ၁၉ နှစ်အရွယ် လူငယ်များ ဖြစ်ကြပြီး ၎င်းတို့ မှာ စနေနေ့ည နှောင်းပိုင်းက စိုးရိမ်ပူပန်နေသော မိဘများ ၏ လူပျောက် တိုင်ကြားခြင်း ခံထားရသူ နှစ်ဦးလည်း ဖြစ်သည်။ ။ အဆိုပါ လူငယ်နှစ်ဦး၏ ရုပ်အလောင်းများအား ရဲအရာရှိက ညနှစ်နာရီနီးပါးခန့် အချိန်၌ ဗစ်တိုရီရေကန်၏ အနောက်ဘက် ကမ်းပါးပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ။

ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသော်လည်း ရှာဖွေတွေ့ရှိမှု သက်သေ အထောက်အထားများ အရ ထိုလူငယ်နှစ်ဦးလုံးမှာ ယခင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှ သားကောင်များကဲ့သို့ပင် တူညီသော ဒဏ်ရာများ ခံစားခဲ့ရကြောင်း အတည်ပြု နိုင်ခဲ့သည်။ ။ သို့ရာတွင် တိုက်ခိုက်သည့် အရာများမှာ လူလော တိရစ္ဆာန်လော အတည်ပြု ကြေညာနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူ လူငယ်နှစ်ဦး၏ သူငယ်ချင်းဖြစ်သူက သူတို့ နှစ်ဦး ပျောက်ဆုံး မသွားမီက "တောခွေးများ " ကို ခြေရာခံမိသည့် ကောလာဟလ အကြောင်းကို ပြောဆို နေခဲ့ကြသည် ဟု ဆိုသည်။ ။

မကြာသေးမီကလည်း လူအများ ထင်ကြေးပေး စွပ်စွဲပြောဆို နေကြ

သလို ကောလာဟလများ ထွက်ပေါ်နေသည့် ညဘက်တွင် ကျက်စားသော သတ္တဝါ တစ်ကောင်တလေအား တွေ့မြင်ရနိုးနိုးနှင့် မြို့တော်တစ်ခွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ချိုးဖောက်ကာ ပန်းခြံ၏ သစ်တော ထူထပ်သည့် ဧရိယာသို့ လာရောက် စောင့်ကြည့်သူများ လည်း ရှိနေခဲ့သည်။ ။

မြို့တော်ဝန် ဟားရစ်စ်မှာ ယနေ့ နေ့လယ်ပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ရန် စီစဉ်ထားပြီး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်အား အလွန် တင်းကျပ်စွာ ထုတ်ပြန်လိုက်ရသည့် အခြေအနေအထိ ဆိုက်ရောက် လာစေသော လက်ရှိ ဖြစ်ပွားနေသည့် ကပ်ဆိုက်သလို ဘေးအန္တရာယ်ဆိုး အကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ ။

စီးတီးဆိုက်ဒါ၊ ဇူလိုင်လ ၂၁ရက်၊ ၁၉၉၈ ခုနှစ်

ကယ်ဆယ်ရေးနှင့် ချေမှုန်းရေးတပ်ဖွဲ့ (S.T.A.R.S) အား ရက်ကွန်းစီးတီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ရန် စေလွှတ်

ယခုပတ် အစောပိုင်းက ရက်ကွန်းတောအုပ် အတွင်း၌ ခြေကျင်တောင်တက် ခရီးကြမ်းသွားသူသုံးဦး ပျောက်ဆုံးနေမှုကြောင့် မြို့တော်အာဏာပိုင်များမှာ နောက်ဆုံးတွင် အခုခံလေတောင်ခြေသို့ သွားသည့် ကျေးလက်တောလမ်း အမှတ် (၆)ကို ပိတ်ပစ်လိုက်ရသည်။ ။

ရဲချုပ် ဘရိုင်ယန်အိုင်းယွန်းစ်က ပျောက်ဆုံးနေသည့် ခြေကျင်တောင်တက် ခရီးကြမ်း ထွက်သူများကို ရှာဖွေရန်နှင့် မိမိတို့ လူမှုအသိုက်အဝန်းကို ဖျက်ဆီးနေသည့် လူသတ်ကောင်များ ၏ ထကြွသောင်းကျန်းနေမှုကို လုံးဝ အဆုံးသတ် ပပျောက်သွားစေရန် အတွက် S.T.A.R.S တပ်ဖွဲ့ဝင်များမှာ အချိန်ပြည့်တာဝန် ထမ်းဆောင်ကြမည် ဖြစ်ပြီး ရက်ကွန်းရဲတပ်ဖွဲ့ (RPD)နှင့် လည်း အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း မနေ့က ကြေညာခဲ့သည်။

S.T.A.R.S တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သူ ရဲချုပ်အိုင်းယွန်းစ်အား စီးတီးဆိုက်ဒ်၏ တယ်လီဖုန်းဖြင့် သီးသန့် အင်တာဗျူးမှုတွင် ဖြေကြားခဲ့သည် မှာ ...

အများ ပြည်သူ လုံခြုံရေး စောင့်ရှောက်မှု တာဝန်မှာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားကြတဲ့ ဒီအမျိုးသား အမျိုးသမီးတွေ အတွက်တော့ အခုချိန်ဟာ မြို့တော် လုံခြုံရေး အတွက် သူတို့ ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်ဖော်ကြရမယ့် အချိန်ပါပဲ။

နှစ်လတောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုပေါင်း ကိုးမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူငါးဦးလောက် ပျောက်ဆုံး နေပါတယ်။

မကြာခဏ ဖြစ်ပွားနေတဲ့ ဒီမှုခင်းတွေ အားလုံးဟာ ရက်ကွန်းတောအုပ်ရဲ့ အနီးတစ်ဝိုက်မှာ ပဲ ဖြစ်ပွားနေတာပါ။ ဒါကြောင့် ဒီရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ သူတွေဟာ ဗစ်တိုရီရေကန်ဒေသရဲ့ တစ်နေရာရာမှာ ခိုအောင်း နေကြတယ်လို့ ကျွန်တော်တို့ အတွက် ယုံကြည်နိုင်စရာ အထောက်အထားတွေ ဖြစ်လာနေပါတယ်။

S.T.A.R.S တပ်ဖွဲ့ဝင်တွေဟာ ဒီလိုမျိုး ရာဇဝတ်ကောင်တွေကို ရှာဖွေ

ဖမ်းဆီးမှု အတွေ့အကြုံတွေ ရှိနေပြီးသားပါ။

ဘာကြောင့် အရင်ကတည်းကပဲ S.T.A.R.S တပ်ဖွဲ့ဝင်တွေကို ဒီမူခင်း တွေကို ကိုင်တွယ်ဖို့ တာဝန် မပေးခဲ့တာလဲလို့ မေးမြန်းချိန်မှာ တော့ ရဲချုပ်အိုင်းယွန်းစ်က ...

S.T.A.R.S တပ်ဖွဲ့ဟာ ရက်ကွန်းရဲတပ်ဖွဲ့ (RPD)ကို ဒီလိုဖြစ်ရပ်တွေ မဖြစ်ပွားခင် ကတည်းက ကူညီနေခဲ့တာပါ အခုကတော့ သူတို့ က ဒီရာဇဝတ်မှုတွေကို အချိန်ပြည့် ကိုင်တွယ်ဖို့ အထူးတပ်ဖွဲ့ အနေနဲ့ ပူးပေါင်းတာဝန် ထမ်းဆောင်ကြတဲ့ အနေအထားပေါ့ဗျာ ... ဟု ပြန်လည်ဖြေကြားခဲ့သည်။ ။

S.T.A.R.S တပ်ဖွဲ့ကို ၁၉၆၇ ခုနှစ်တွင် နယူးယော့ခ်မြို့၌ ပုဂ္ဂလိက ရန်ပုံငွေများ ဖြင့် တည်ထောင်ခဲ့ပြီး မူလက ဘာသာရေး အစွန်းရောက် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခု အနေဖြင့် CIA နှင့် FBI နှစ်ခုလုံးမှ အငြိမ်းစား စစ်ဖက်ဆိုင်ရာ အရာရှိများ ၎င်းတို့ ၏ မူလ နယ်ပယ်ဟောင်းတွင် ပြန်လည် လုပ်ကိုင်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ။

အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး အေဂျင်စီ (NSDA) ဒါရိုက်တာဟောင်း ဖြစ်သူ မာကိုပယ်လ်မိုင်ယာရီ၏ ကြီးကြပ်မှုအောက်တွင် အဖွဲ့မှာ လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး ဓားစာခံများ အရေးကို ညှိနှိုင်းဆွေးနွေးရခြင်းမှ အဓိကရုဏ်း နှိမ်နင်းရေးများ ထိ အရာရာတိုင်း နီးပါးတွင် တာဝန် ထမ်းဆောင် လာကြရကာ နယ်မြေခံ ရဲတပ်ဖွဲ့များ နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြသည်။ ။

S.T.A.R.S ၏ ရုံးခွဲတိုင်းကို ဌာနချုပ်ကဲ့သို့ပင် ကိုယ်တိုင် ပြီးပြည့်စုံသော လုပ်ငန်း တာဝန်များ ဆောင်ရွက်နိုင်စေရန် အထူး ဒီဇိုင်းဆွဲထား

သည် ။

S.T.A.R.S ၏ ရက်ကွန်းစီးတီးရှိ ရုံးခွဲကို ၁၉၇၂ ခုနှစ်တွင် ဒေသခံ စီးပွားရေး လုပ်ငန်း အချို့၏ ရန်ပုံငွေ မတည်ပေးမှုဖြင့် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ရာထူးတိုးဖြင့် ပြောင်းရွှေ့ လာသည် မှာ ခြောက်လ မပြည့် သေးသည့် ကပ္ပတိန် အဲလ်ဘတ်ဝက်စ်ကာမှ ဦးဆောင်လျက် ရှိသည် ။
